



STATE OF MICHIGAN

OFFICE OF THE GOVERNOR

LANSING

GRETCHEN WHITMER
GOVERNOR

GARLIN GILCHRIST II
LT. GOVERNOR

**စီမံခန့်ခွဲရေးအမိန့်
အမှတ်စဉ် ၂၀၂၀-၃၇**

**ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံများ၊ ဒေသခံစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံများ၊
လူအများအပြားရှိသော စောင့်ရှောက်ရေးအဆောက်အအုံများ၊ နှင့်
လူငယ်တရားရုံးအဆောက်အအုံများအတွင်းသို့ဝင်ရောက်မှုကို ယာယီကန့်သတ်ခြင်း**

စီမံခန့်ခွဲရေးအမိန့် ၂၀၂၀-၇ ကို ရုတ်သိမ်းခြင်း

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါသည်။ ၎င်းသည် ယခင်က လူများတွင်မတွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်အသစ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ပါသည်။ လက်ရှိတွင် ထိုရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် တိုက်ဖျက်ကုသနည်းမျိုး မရှိသေးပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ဖြစ်စဉ်နှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် ၁၉၆၃ခုနှစ် မီချီဂန် ဖွဲ့စည်းပုံဥပဒေ အခန်း ၅ အပိုင်း ၁၊ အရေးပေါ်စီမံဆောင်ရွက်ရေးဥပဒေ 1976 PA 390 ၊ ပြင်ဆင်ချက်အဖြစ် MCL 30.401-421 နှင့် ၁၉၄၅ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ 1945 PA 302 ၊ ပြင်ဆင်ချက်အဖြစ် MCL 10.31-33 အောက်တွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာ ခဲ့သည်။

ယခု ရက်သတ္တပတ် ၃ ပတ်အတွင်း မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးတွင် ဗိုင်းရပ်စ်ပျံ့နှံ့နေပြီး ရာနှင့်ချီသော သေဆုံးမှုများ၊ ထောင်နှင့်ချီသော အတည်ပြုလူနာများနှင့် ပြည်နယ်၏ စီးပွားရေး ၊ မိသားစုများ ၊ ပညာရေး ၊ မြို့ပြအခြေအနေ ၊ လူ့အဖွဲ့အစည်းနှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအတွက် များစွာ နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ပါသည်။ COVID-19 ကပ်ရောဂါကြောင့် ကျယ်ပြန့်ဆိုးရွားစွာ ထိခိုက်ခဲ့သည့် ကျန်းမာရေး ၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ နစ်နာမှုများအပေါ် တုံ့ပြန်လုပ်ဆောင်ချက် အနေဖြင့် ကျွန်ုပ်တို့ ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် စီမံခန့်ခွဲရေးအမိန့်ကြေညာစာ ၂၀၂၀-၃၃ ကို ထုတ်ပြန်ကြေညာလိုက်သည်။ ယခုအမိန့်စာအား ၁၉၆၃ ခုနှစ် မီချီဂန်ဖွဲ့စည်းပုံဥပဒေတွင်ပါရှိသည့် အရေးပေါ် စီမံဆောင်ရွက်ရေး အက်ဥပဒေ နှင့် ၁၉၄၅ ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများအက်ဥပဒေအရ မီချီဂန်ပြည်နယ်ကို ဘေးအန္တရာယ်ရှိသည့် အရေးပေါ် ပြည်နယ်အဖြစ် စီမံခန့်ခွဲရေးအမိန့်ကြေညာစာ ၂၀၂၀-၄ အပေါ်တွင် ထပ်မံတိုးချဲ့ ကြေညာလိုက်ခြင်းဖြစ်သည်။

www.michigan.gov ဌာနတွင်း၌ ပုံနှိပ်သည်

အရေးပေါ်စီမံဆောင်ရွက်ရေးအက်ဥပဒေသည် “ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားနှင့် အကျိုးသက်ရောက်မှုရှိသည့် အမိန့်စာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ” မှတစ်ဆင့် မြို့တော်ဝန်မှ ဆောင်ရွက်နိုင်သော “သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေး ပေါ်အခြေအနေကိစ္စဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါ ပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ် ဖြေရှင်း”ရန် ကြီးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို မြို့တော်ဝန်ထံသို့ အပ်နှင်းပါသည်။ အလားတူစွာပင် အရေးပေါ်အခြေအနေအား ကြေညာပြီးသည့်နောက် “မြို့တော်ဝန်အနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေ အနေကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်း စည်းကမ်းများကို ချမှတ်နိုင်ကြောင်း ”1945 မြို့တော်ဝန်အရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေတွင် ဖော်ပြထားသည်။ MCL 10.31(1)။

COVID-19 ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းစေရန်နှင့် ခုခံနိုင်စွမ်းနည်းသော မိချိဂန်ဒေသခံများအပါအဝင် အဆိုပါ ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် အခြားအရေးပါသောအခြေခံလိုအပ်ချက်တို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံ များ၊ ဒေသခံစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံများ၊ လူအများအပြားရှိသော စောင့်ရှောက်ရေး အဆောက်အအုံများ၊ နှင့် လူငယ်တရားရုံး အဆောက်အအုံများအတွင်းသို့ တစ်ဦးခြင်းဝင်ရောက်မှုကို ကန့်သတ်ကာ ယာယီတားမြစ်မှုများ လုပ်ဆောင်ရန်မှာ အကျိုးအကြောင်းဆီလျော်ကာ လိုအပ်ပါသည်။

စီမံခန့်ခွဲရေးအမိန့်စာ ၂၀၂၀-၇ သည် ထိုသို့သောကန့်သတ်ချက်များကို ပြဌာန်းသတ်မှတ်ထားပါသည်။ ယခုအမိန့်စာသည် မိချိဂန်တွင်နေထိုင်သူများနှင့် မိချိဂန်ပြည်နယ်၏ လုံခြုံရေးနှင့် ကျန်းမာရေးတို့ကို COVID-19 ကပ်ရောဂါမှ ကာကွယ်ရန်လိုအပ်နေသေးသည့်အတွက် အမိန့်စာတွင်ပါရှိသည့် ကန့်သတ်ကာလများအား တိုးမြှင့်ရန်မှာ အကျိုးအကြောင်းဆီလျော်၍ လိုအပ်ပါသည်။

၁၉၆၃ ခုနှစ်မိချိဂန်ဖွဲ့စည်းပုံဥပဒေနှင့် မိချိဂန်ဥပဒေအရ ကျွန်ုပ်မှ အောက်ဖော်ပြပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်-

၁။ ချက်ခြင်းသက်ရောက်မှုရှိပြီး ၂၀၂၀ ခုနှစ်၊ မေလ ၃ ရက်နေ့၊ ည ၁၁ နာရီ ၅၉ မိနစ်အထိ ဆက်လက်အကျိုးဝင်သည်။ စောင့်ရှောက်မှု အဆောက်အအုံများ၊ ဒေသခံစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံများ၊ လူအများအပြားရှိသော စောင့်ရှောက်ရေး အဆောက်အအုံများ၊ နှင့် လူငယ်တရားရုံး အဆောက်အအုံများအားလုံးသည် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုအတွက် မလိုအပ်သော၊ နေ့စဉ်ရှင်သန်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးရာတွင်မပါဝင်သော သို့မဟုတ် အဆောက်အအုံ၏စောင့်ရှောက်မှုအောက်ရှိ လူတစ်ဦးတစ်ယောက်အတွက် ရှေ့နေ သို့မဟုတ် တရားရုံးမှ ပေးအပ် ထားသည့် အုပ်ထိန်းခွင့်မရှိသော၊ မိဘ၊ မွေးစားမိဘမဟုတ်သော၊ သို့မဟုတ် အသက် ၂၁ နှင့်အောက်ရှိ တစ်စုံတစ်ဦးနှင့် အဆောက်အအုံ၏စောင့်ရှောက်မှုအောက်ရှိ တစ်စုံတစ်ဦး၏ အုပ်ထိန်းသူမဟုတ်သော၊ တရားဝင် အစိုးရဆိုင်ရာ လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်ရည်ရွယ်၍ သို့မဟုတ် အရေးတကြီးဆောင်ရွက်ရန်လိုအပ်သော အခြေအနေများအရ လာရောက်ခြင်းမဟုတ်သော မည်သူ့ကိုမဆို ၎င်းတို့၏အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခြင်းအား တားမြစ်ရပါမည်။

၂။ ချက်ခြင်းသက်ရောက်မှုရှိပြီး ၂၀၂၀ ခုနှစ်၊ မေလ ၃ ရက်နေ့၊ ည ၁၁ နာရီ ၅၉ မိနစ်အထိ ဆက်လက်အကျိုးဝင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံများ၊ နေထိုင် နိုင်သော စောင့်ရှောက်မှုဆိုင်ရာအဆောက်အအုံများ၊ လူအများအပြားရှိသော စောင့်ရှောက်ရေးအဆောက်အအုံများ၊ နှင့် လူငယ်တရားရုံး အဆောက်အအုံများအားလုံးသည်

အဆောက်အအုံ၏စောင့်ရှောက်မှုအောက်တွင်မရှိသော တစ်စုံတစ်ဦးမှ အဆောက်အအုံအတွင်းသို့ ဝင်ရောက်သည့်အခါတိုင်း ၎င်းတို့အားလုံးကို ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ကာ စစ်ဆေးမှုစံနှုန်းများနှင့် မကိုက်ညီသူများကို ဝင်ခွင့်မပေးရပါ။ စစ်ဆေးမှုစံနှုန်းများတွင်- အဖျားရောဂါ၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်းတို့ ကဲ့သို့ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါလက္ခဏာများအပြင် COVID-19 အတည်ပြုလူနာတစ်ဦးဦးနှင့် လွန်ခဲ့သော ၁၄ ရက်အတွင်း ထိတွေ့မှုရှိခြင်း စသည်တို့ကို စစ်ဆေးခြင်းများ မဖြစ်မနေပါဝင်ရမည်။

၃။ ယခုကန့်သတ်မှုအမိန့် သက်ရောက်နေစဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံများ ၊ ဒေသခံစောင့်ရှောက်မှုအဆောက်အအုံများ ၊ စုပေါင်းစောင့်ရှောက်မှုအဆောက်အအုံများ ၊ လူငယ်တရားရုံးအဆောက်အအုံများအနေဖြင့် ၎င်းတို့စောင့်ရှောက်မှုအောက်ရှိ လူတစ်ဦးချင်းစီတိုင်းထံ လာရောက်တွေ့ဆုံခြင်းများကို ဖုန်းဖြင့်သော်လည်းကောင်း ၊ အီလက်ထရွန်းနစ်ဆက်သွယ်ရေးနည်းလမ်းများဖြင့် သော်လည်းကောင်း လွယ်ကူစွာဆက်ဆံနိုင်စေရန် သာမန်တွေ့ဆုံခြင်းမူဝါဒများနှင့်အညီ တတ်နိုင်သမျှ အကောင်းဆုံးအားထုတ်ဆောင်ကြရမည်ဖြစ်သည်။

၄။ ယခုအမိန့်စာတွင် ရည်ရွယ်သည်များမှာ ဒေသခံစောင့်ရှောက်ရေးအဆောက်အအုံ ဆိုသည့်စကားစုတွင် ကန့်သတ်ထားသည့် သက်ကြီးရိပ်သာများ ၊ စောင့်ရှောက်ရေးဂေဟာများ ၊ မိဘမဲ့ဂေဟာများ ၊ ကျန်းမာရေးဂေဟာများ၊ မူးယစ်ဆေးဖြတ်သည့်ဂေဟာများ ၊ တစ်ဦးချင်းနေထိုင်ရာနေရာများနှင့် အိမ်ရာထောက်ပံ့ရေးဂေဟာများ အားလုံးပါဝင်သည်။

၅။ MCL 10.33 နှင့် MCL 30.405(3) နှင့်အရ ဤအမိန့်စာအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းသည် ရာဇဝတ်မှုဖြစ်သည်။

၆။ စီမံခန့်ခွဲရေးအမိန့် ၂၀၂၀-၇ အား ရုတ်သိမ်းလိုက်သည်။

ကျွန်ုပ်ကိုယ်တိုင် မီချီဂန်ပြည်နယ်၏ ကြီးမားသောတံဆိပ်ရိုက်နှိပ်ကာ ထုတ်ပြန်ခြင်းဖြစ်ပါသည်။

နေ့စွဲ- ၂၀၂၀ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့
အချိန်- ညနေ ၅ နာရီ ၃၆ မိနစ်

GRETCHEN WHITMER
မြို့တော်ဝန်

မြို့တော်ဝန်၏လွှဲပြောင်းချက်အရ

ပြည်နယ်အတွင်းရေးမှူး